

၁၁ မြဲ။

ပြည်ထောင်စုရှိရှင်လစ်သမ္မတမြန်မာနိုင်ငံတော်၏ ကလေးသူငယ်များ၊ မဟုတ် တိုးတက်ပွားများ၊
ဝေရှု ရည်ရွယ်၍ ကလေးသူငယ်များအတွက် သုတရတနာသိုက် ဟူသောအပည့်ဖြင့် ဤကျမ်းကို ပညာရေး
ဝန်ကြီးဌာနက စီစဉ်ထုတ်ဝေလိုက်ပါသည်။

အသိပါကျမ်းမြှင့်မှုရေးမှာ Kodansha ကုမ္ပဏီ၊ ဂျပန်ဘာသာဖြင့် ထုတ်ဝေသော ဇန်နဝါရ်စုံကျမ်း
ဖြစ်ပါသည်။ ထိုစုံကျမ်းကိုမြို့၍ Far East Publication International Pte Limited မှ အင်တိလို
ဘာသာဖြင့်ထုတ်ဝေသော The Children's Treasury of Knowledgeကျမ်းကို အဆင့်မြင်ပညာ၏စီးပွားရန်၏
Time-Life စာအုပ်ကုမ္ပဏီတို့တွေ၍ မြန်မာဖြင့် ကျမ်း တစ်စောင်အဖြစ် ဇန်နဝါရ်အောင် ကြိုးပမ်းကြခြင်း
ဖြစ်ပါသည်။

ပညာရေးဝန်ကြီးဌာနက ဤသို့စိတ်ဝင်စေလွှာ နိုင်ငံတော်၏ပညာရေးကို ကမ္ဘာပညာရေးအဆင်
မီစေရန် ကြိုးပမ်းနေသည့်အေးလျော်စွာ မြန်မာကလေးသူငယ်များသည် ကျောင်းပြုခာန်းစာများအားဖြင့်
ပညာရှင်ဆင်ရာ အထွေထွေပုံးပုံးကိုလည်း အလွယ်တကူ ရယူဆည်းလုပ်ကြပါသော အာသီသ
ထားရှုပါသည်။

ဤ သုတရတနာသိုက် တွင်

- ၁။ ယူနိုင်သူသိနှင့် ရှာသီဥတု
- ၂။ အပင်များ
- ၃။ ကမ္မားသက်ရှိများ
- ၄။ ရေအောက်သက်ရှိများ
- ၅။ အင်းဆက်ပိုးများ
- ၆။ တိရစ္ဆာန်များ
- ၇။ သချာ
- ၈။ အံလက်တွေ့နှစ်နှင့် စွဲ့အောင်
- ၉။ ပို့ဆောင်ရေးယောဉ်များ
- ၁၀။ ဝါသနာပါရာ အပန်းဝါဝါဝါ

ဟူ၍ ဝိဇ္ဇာသို့အသိပညာ အတတ်ပညာ စသည့် သုတရတနာများ ပါဝိုင်ကြပါသည်။ ထိုသုတရတနာများ
သို့မှာဖြစ်သောကြောင့် ကျမ်းမြှင့်အမည်ကို သုတရတနာသိုက် ဟူ၍ မူညွှန်ခြင်း ဖြစ်ပါသည်။

ဤကျမ်းကို အင်တိဘာသာမှ မြန်မာဘာသာသို့ မိန့်မြတ်သောစောနာဖြင့် ပြန်ဆိုကြသော ဆိုင်ရာ
ဆိုင်ရာ ပညာရှင်ပို့ဝါကြိုးများသည် စောင်သော်လှာ ပြန်ဆိုစိတ်ကြပါသည်။ ထိုသော ဘာသာတစ်ခုမှ
အခြားဘာသာတစ်ခုသို့ တိတကျကျ ပြန်ဆိုရင်မှာ မလွယ်ကူလှသော ကိစ္စတစ်ရပ်ဖြစ်ပါသည်။ တစ်ဘာသာ
နှင့် တစ်ဘာသာမှာ အနက်အပြာယ် အကျယ်အကျိုး အနက်အတိမ် စသည့် ခြားနားမှုများရှိပြုခြင်း၊
မူရင်းအဓိပ္ပာယ် တိကျစေရန် အသိအသေးသော မူရင်းဘာသာစကားလုံးများကို မြန်မာဘာသာသို့ ဖြန့်ဆိုပါ

အသိများ ဖလှယ်ထားပါသည်။ ဤသို့ အသံလွယ်ထားမြင်းကြောင့် မူရင်းဘာသာစကားနှင့် ဂင်းနှီး
အကျိုးကိုလည်း ကလေးသူငယ်များ ရရှိနိုင်ပါသည်။

ပညာရှင်များ ယခုသုံးဘားသော စကားလုံးများနှင့် အဓိပ္ပာယ်များထက် ပိုမိုကောင်းမွန်သင့်မြတ်
သည် စကားလုံးများ အဓိပ္ပာယ်များကို ဤကျမ်းကို လေလာပတ်ရှုံးများက အကြောင်းအလင်းပေါ်လိုက်သည်။
ထိုသို့ အကြောင်းအကျိုးကိုလည်းကောင်းမာရှုမှုများကို လေလာပြီး ဆီလျော်သည့်အချက်အလက်နှင့် စကားလုံး
များကို အစားတိုးပြောင်းလဲရန် အဆင့်ဖြစ်ပါသည်။

ဤကျမ်းတွင် ပါဝိုင်သည့် ပညာရှင်ဆင်ရာ အထွေထွေပုံးပုံးသွေးနှင့်တို့ ဆည်းလုံး
နိုင်ကြပါသည် ကလေးသူငယ်များအတွက်ဟု ဆိုသော်လည်း ဤကျမ်းကို ဖတ်ရှုလေလာခြင်းဖြင့် ကလေး
လိုက်းမရွှေ့ မဟုသုတ္တာပွားများ၍ အသိပေါ်မှုများ ပိုမိုဘားကောင်းလာကြမည်။ ထိုတက် တစ်ဆင့်တက်၍
သို့လို့ စောင်းရွှေ့ပွဲလိုက်နှင့် သတ္တားလိုက်နှင့် ဆက်ဘာဆက်ဘာ ပြုပေါ်လာကြပါစာ ဤကျမ်း
ထုတ်ဝေရခြင်း၏ရည်ရွယ်ချက်အောင်မြန်မာဖြင့်သည့်ဟု မှတ်ယူရပေမည်။

နိုဝင်း

အကြောင်းအလင်း

- ဝရေနသက်ရှိများ
- ပူးမှားခြင်း
- ဝရေတွေ့ရှိများ

ခွဲ့စည်ပုံးပုံးသွေးနှင့်အကြောင်းအလင်း

- ပရိတ်ငားများ
- ဝရေပြုခြင်း

ပင်လယ်ရှုနှင့် အခြားပျော်စွဲများ

- ဝရေကောင်းများ
- ကိုယ်ဆင်ပိုင်းပေါ်သော တိပုံးများ
- ဝရေစွဲတော်ရားများ
- ဆက်ဘာပိုဝါယျားများ
- ပို့ဆောင်ရေး

ပါးတို့၏ကွဲ့

- ပေးတို့များ
- တို့များ
- တို့ပေးပါး
- ယပ်ပုံးအောင်ပါ ငါးများ
- ပုံ့ပို့များ
- ငါးကြပ်ငါးသို့များ
- ချော်စွဲငါးသို့များ
- ကတေတာ်ပျော်စွဲများ
- ဝရေကိုပိုင်းခွဲ့များ

ဝရေအားဖြောင်းအကြောင်း

ဝရေဘာရစာရင်း